

~ အောင်မြင်သည်။ 改革教育制度以便适合时代的要求。

လျက် I က၊ <yet> 舔၊ လျှာနှင့် ~ သည်။ 用舌头舔。 II ဝါ၊ 强调动作的方式，ထိုင် ~ ဆိပ်သည်။ 坐着睡。 III သ၊ <yet / hlyet> = လျက်နှင့် / သိ ~ မသိယောင်ဆောင်သည်။ 明明知道佯装不知。 / ပြောပါ ~ နားမထောင်။ 说了仍不听。

လျက်ဆား န၊ <yet hsa> 一种助消化的药盐(用阿魏、甘草、盐等碾成粉末制成的一种缅甸土药)

လျက်နှင့် သ၊ <hlyet hnin> 明明，即使၊ မုန်း ~ ချစ်ယန်ဆောင်တယ်။ 明明恨却装作爱。 / မုန် ~ သူကမှားတယ်လို့ပြောတယ်။ 明明是对的，可他偏说是错的。

လျက်မန်း န၊ <yet man> = ယက်မန်းရည်
လျက်သားနှင့် သ၊ <yet tha: hnin> = လျက်နှင့် / သိ ~ မပြောပဲနေသည်။ 明明知道而不讲。

လျောက် န၊ <yaut> 【建】楹
လျောက်ပတ် နဝ၊ <yaut pat /lyaut pat> 合适，合宜；恰当，相称，相配၊ သူပြောသောစကားသည် ~ ။ 他说的恰当。

လျောက်လျား I က၊ <yaut ya> (罕)合适，适当 II ကဝ၊ <yaut ya> ①自然而然，自动၊ ပန်းပင်တွေ ~ ပွင့်လာပါလိမ့်မယ်။ 花会自然而然地开放。 ②随遇而安地၊ ဒီမိဘမဲ့ကလေးနှစ်ယောက်အတွက်မပူပါနဲ့၊ ~ ဖြစ်ပါလိမ့်မယ်။ 别为这两个孤儿操心，到时候自然会得到安顿。 / ဘယ်နေရာရောက်ရောက်၊ဘယ်သူနဲ့ဖြစ်ဖြစ်ကျနော ~ နေတတ်ပါတယ်။ 不管到那儿也不管与谁在一起我都能随遇而安。

လျောက်လျားတင့်တယ် က၊ <yaut ya: tin' te> 合适，适宜
လျောက်လျားဖာသာ ကဝ၊ <yaut ya: ba dha> 自然而然地

လျင် နဝ၊ <lyin / hlin> ①快，迅速၊ လူ ~ မြင်း ~ များစေလှတဲ့အကြောင်းကြားရသည်။ 派了快马信使去通知。 ②机敏，敏锐，灵巧，机灵၊ မျက်စိအလွန် ~ သည်။ 眼很尖。 / ~ တဲ့လူ 机灵的人

လျင်ခု ကဝ၊ <hlin gu> (古)迅速地，其同义词还有：လျင်ခုပ်၊လျင်ဆော၊လျင်တောက်၊လျင်လောက်ဘို၊ လျင်ထန်၊လျင်ပြင်း၊ လျင်ရှောက်၊လျင်လျား 等

လျင်စလို ကဝ၊ <yin z-io> 匆匆忙忙，急急忙忙
လျင်မြန် နဝ၊ <hlin myan> 快，迅速၊ ဂျက်လေယာဉ်သည်အလွန် ~ သည်။ 喷气飞机飞得非常快。

လျင်မြန်ခေ ကဝ၊ <hlin myan kh-na> 迅速，飞快地
လျင်မြန်ထုတ်ချောက် ကဝ၊ <hlin myan htout khyaut> (书) 迅速，立即，即刻

လျင်မြန်ပေါ့ပေါ့ နဝ၊ <hlin myan paw' ba> 轻快，敏捷，灵巧

လျင်လျားခေ ကဝ၊ <hlin lya: kh-na> 迅速，飞快地
လျင်လျားထုတ်ချောက် ကဝ၊ <hlin lya: htout khyaut> 迅速，

立即，即刻
လျင်လျင် ကဝ၊ <hlin hlin /lyin lyin> 迅速၊ ~ ပေးလိုက်ပါ။ 快给(他)吧!

လျင်လျင်ဆောဆော ကဝ၊ <hlin hlin hsa: zaw> 迅速，快速地

လျင်လျင်ထန်ထန် ကဝ၊ <hlin hlin htan dan> 快速地
လျင်လျင်မြန်မြန် ကဝ၊ <hlin hlin myan myan> 飞快地，迅速

လျင်လျင်လျားလျား ကဝ၊ <hlin hlin lya: lya> = လျင်လျင်မြန်မြန်

လျောင်း I က၊ <lyaun> 躺，卧 II နဝ၊ <lyaun> (诗)长久

လျောင်းစက် က၊ <lyaun: set> (佛)卧睡
လျောင်းစက်ရာ န၊ <lyaun: set ya> (书)床

လျောင်းတော်မူ န၊ <lyaun: daw mu> 卧佛
လျောင်းတော်မူဘုရား န၊ <lyaun: daw mu ph-ya> =

လျောင်းတော်မူ
လျောင်းတော်ဦး န၊ <lyaun: daw u> 宫殿的前厅

လျောင်းအိပ် က၊ <lyaun: eit> 卧睡
လျောင်းလျား နဝ၊ <lyaun: ya:/lyaun: lya> (诗) = လျောင်း

လျောင်းဦး န၊ <lyaun: u> 寺庙的前厢房
လောင်းဦးဆောင် န၊ <lyaun: u: zaun> = လျောင်းဦး

လျစ်လျူ I ကဝ၊ <lit lyu> 漫不经心地，毫不在意，疏忽大意，忽视，忽略(常与ရှု或ပြု连用) II နဝ၊ <lit lyu> 介于中间的，不偏不倚地၊ အသားအရေ ~ ရှိသောသူ။ 肤色不黑也不白。 / ဤအမှုတွင်သူ ~ နေသည်။ 在这宗案件上，他不偏不倚。

လျစ်လျူပြု က၊ <lit lyu pyu> 忽视，忽略၊ ကြုံတွေ့နေရသောဘေးအန္တရာယ်ကို ~ ကာခေါင်းအေးအေးထား၍ရှင်ဆိုင်ခဲ့လေသည်။ 对危险却毫不在意，冷静地应付着。

လျစ်လျူရှု က၊ <lit lyu shu> = လျစ်လျူပြု
လျှင်သိ/ယဉ်သိ/ရဉ်သိ နဝ၊ <yin' thi> ①拖曳着 ②穷困，贫苦

လျှင် နဝ၊ <-yin /yin> 不断၊ အ ~ မပြတ် 不断地 / စားနပ်ရိက္ခာအ ~ မိသည်။ 粮食供应不断。

လျှင်း နဝ၊ <yin: /lyin> (诗)①有关，关联 ②比较
လျှင်းပါး က၊ <lin: ba: /lyin: ba:> 怀疑

လှ နဝ၊ <lwa> (古) ①洁白 ②柔软，蓬松，松软 ③鲜艳
လှလှ ကဝ၊ <lwa' lwa> ①柔软地 ②鲜嫩地

လှလှပြူ နဝ၊ <lwa' lwa' phyu> 洁白
လှလှပိုပို နဝ၊ <lwa' lwa' phyo: byo> 白白胖胖

လှလှဗွေးဗွေး နဝ၊ <lwa' lwa' phwei: bwei> 又白又嫩
လှေ နဝ၊ <lwei> (古)充足，充裕，大量

လှေရမ်း နဝ၊ <lwei' yan> (古)丰富，充裕
လှေလှေ ကဝ၊ <lwei' lwei> (古)丰富，充裕